



ရက်စွဲ။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ၊ (၂၁) ရက်

ဘဏ်ခွဲအသစ်ဖွင့်လှစ်ခြင်းအားအသိပေးခြင်း

၁။ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၏ (၃၂) ခုမြောက် ဘဏ်ခွဲဖြစ်သော မကွေးဘဏ်ခွဲအား (၁၉-၀၉-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းမှစ၍ ဖွင့်လှစ်ပြီး၊ ဖွင့်လှစ်သည့် နေ့မှစ၍ ဘဏ်လုပ်ငန်းများကို စတင် ဆောင်ရွက်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံသူများနှင့် အစုရှယ်ယာရှင်များသို့ အသိပေး ကြေညာအပ်ပါသည်။ အဆိုပါဘဏ်ခွဲအား အမှတ် (၅၆)၊ ပြည်တော်သာလမ်း၊ ရန်ပယ်ရပ်ကွက်၊ မကွေးမြို့၊ မကွေးတိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများအား ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

၂။ ယင်း မကွေးဘဏ်ခွဲသည် (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်အတွင်း အဋ္ဌမမြောက် ဖွင့်လှစ်သော ဘဏ်ခွဲဖြစ်ပြီး မြန်မာနိုင်ငံသားများဘဏ်အနေဖြင့် မကွေးမြို့တွင် ပထမမြောက် ဖွင့်လှစ်သော ဘဏ်ခွဲဖြစ်ပါသည်။ ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ခြင်းကြောင့် ဒေသခံပြည်သူများ ငွေကြေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးလုံခြုံ စိတ်ချရမှုရှိခြင်း၊ ငွေကြေးဆိုင်ရာ လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ပြီး မကွေးတိုင်း ဒေသကြီးနှင့် နိုင်ငံတော်၏ စီးပွားရေး တိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများဘဏ်လီမိတက်

Date: 21st September 2018

Disclosure of opening new branch

1. We are very pleased to announce the investors and shareholders that our 32nd branch of MCB in Magway is now opening since the morning of 19th September 2018 and operating the banking services. The branch is located at No. 56, Pyi Taw Thar Street, Yan Pae Quarter, Magway Township in Magway Division.
2. This Magway Branch is the 8th branch opened in this 2018-2019 financial year and MCB's first branch in Magway. Local people will have the opportunities to access easy and safe financial transactions in timely manner for their business in the region and consequently it will contribute the economic development not only in Magway but also in the nation.



Myanmar Citizens Bank Ltd.